

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၁-၀၄

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဂ)နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၇ တို့အရ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းအတွက် မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်းတိုးရန် သို့မဟုတ် လုပ်ငန်းစတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်ပေးဆောင်ထိုက်သည့်လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) တို့နှင့်အညီ မှတ်ပုံတင်ခြင်း/ သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်ကြောင်း အကြောင်း ကြားစာပေးပို့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ မှတ်ပုံတင်ခွင့်ပြုရန်/ သက်တမ်းတိုးရန်/ လုပ်ငန်းစတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ရန် လျှောက်လွှာကို ----- ခုနှစ်၊ ----- လ၊ ----- ရက်နေ့ () အချိန်တွင် အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ အရောက်တင်သွင်းရန် အကြောင်းကြားပါသည်။

၃။ ထို့ပြင်အောက်ပါစာရင်းစာအုပ်များ၊ စာရွက်စာတမ်းများကိုလည်း တစ်ပါတည်း ပူးတွဲတင်ပြရမည့်အပြင် ကြားနာစစ်ဆေး နိုင်ရန်အတွက် အထက်စာပိုဒ်ပါနေ့ရက်၊ အချိန်၊ နာရီတွင် ကျွန်ုပ်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်ဖြစ်စေ လာရောက် ရန် အကြောင်းကြားပါသည် -

တင်ပြရမည့် စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများ

၄။ မှတ်ပုံတင်ခွင့်ပြုရန်/ သက်တမ်းတိုးရန်လျှောက်လွှာပုံစံနှင့် လုပ်ငန်းစတင်လုပ်ကိုင်ကြောင်းလျှောက်လွှာပုံစံကို ပူးတွဲပေးပို့ ပါသည်။



မိတ္ထူကို
ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး